

အောက်တိုဘာလ ၂ ရက်နေ့နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည့် All Nippon Airways (ANA လေကြောင်းလိုင်း) ခရီးစဉ်နှင့် ပတ်သက်၍

ဂျပန်နိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားကြသော မြန်မာနိုင်ငံသားများသို့

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်

၁။ All Nippon Airways (ANA လေကြောင်းလိုင်း) သည် အောက်တိုဘာလ ၁ ရက်နေ့ (ကြာသပတေး) နှင့် အောက်တိုဘာလ ၇ ရက်နေ့ (ဗုဒ္ဓဟူး) တွင် မြန်မာနိုင်ငံသို့ ပြန်လာရန် ဆန္ဒရှိကြသော မြန်မာနိုင်ငံသားများ အတွက် Narita မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်များ ပျံသန်းရန် အစီအစဉ်ရှိပါသည်။ အပြန်လေယာဉ်အဖြစ် အောက်တိုဘာလ ၂ ရက်နေ့ (သောကြာ) နှင့် အောက်တိုဘာလ ၈ ရက်နေ့ (ကြာသပတေး) တို့တွင် ရန်ကုန်မြို့မှ Narita သို့ ANA လေယာဉ်အမှတ် NH814 (ရန်ကုန်မြို့မှထွက်ခွာချိန်သည် ၂း၄၅ နာရီ ဖြစ်ပြီး Narita သို့ ဆိုက်ရောက်ချိန်သည် နောက်တစ်နေ့နံနက် ၇း၀၀ နာရီ ဖြစ်ပါသည်) ပျံသန်းရန်စီစဉ်လျက်ရှိသောကြောင့် အောက်ပါအတိုင်း အသိပေးအကြောင်းကြား အပ်ပါသည်။

၂။ မြန်မာနိုင်ငံမှ လာရောက်မည့်သူများသည် ဂျပန်နိုင်ငံသို့ ဝင်ရောက်သောအခါ မိမိနေအိမ် စသည့် သီးသန့်နေရာများတွင် ၁၄ ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး ထိုကာလအတွင်း ဂျပန်နိုင်ငံရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြု၍ မရပါသဖြင့် သတိပြုနိုင်ပါရန် တင်ပြအပ်ပါ သည်။ ဂျပန်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက် အသေးစိတ်ကို အောက်ပါဝက်ဆိုက်တွင် ကြည့်ရှု နိုင်ပါသည်။

https://www.mofa.go.jp/ca/fna/page4e_001053.html

၃။ စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ရန်ကုန်ရုံးခွဲကို ခေတ္တခဏပိတ်ထားသောကြောင့် All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ဘွတ်ကင်ဌာန

ဖုန်းနံပါတ် : ၀၁-၉၂၅၅-၁၀၃ မှ ၀၁-၉၂၅၅-၁၀၄ အထိ

(ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် လက်ခံဖြေကြားပါသည်)

ဖုန်းလက်ခံချိန် : မြန်မာစံတော်ချိန် ည ၇:၃၀ နာရီမှ နောက်တစ်နေ့ညနေ ၄:၃၀ နာရီအထိ

(နေ့စဉ် ၂၁ နာရီကြာ/ ပိတ်ရက်မရှိ)

(သို့မဟုတ်)

အောက်ဖော်ပြပါ All Nippon Airways (ANAလေကြောင်းလိုင်း) ၏ ဝက်ဆိုက်တွင် ကြိုတင်မှာယူနိုင်ပါသည်။

<https://www.ana.co.jp/ja/mm>

※ Pulldown ဖော်ပြချက် 「ဈေးနှုန်းဦးစားပေးရွေးချယ်ချက် “Fares with lower prices” 」 ကို 「ဘွတ်ကင်ကို အပြောင်းအလဲလုပ်နိုင်သည့် ဈေးနှုန်း “Fares which are eligible for reservation changes”」 သို့ ပြောင်းမှသာ ဘွတ်ကင်တင်နိုင်သောထိုင်ခုံ ပေါ်လာမည်ဖြစ်သောကြောင့် သတိပြုစေလိုပါသည်။

၄။ ANA NH814 လေယာဉ်သည် အထက်ဖော်ပြပါ ခရီးစဉ်များအပြင် စက်တင်ဘာလ ၂၇ ရက်နေ့၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ ၃၀ ရက်နေ့ (စက်တင်ဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွါချိန် ၂၁:၄၅ နာရီ ဖြစ်ပြီး Narita သို့ ဆိုက်ရောက်ချိန်သည် နောက်တစ်နေ့ နံနက် ၇:၀၀နာရီ၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွါချိန် ၁၃:၂၀ နာရီ ဖြစ်ပြီး Narita သို့ ဆိုက်ရောက်ချိန်သည် ၂၁:၅၅ နာရီ ဖြစ်ပါသည်) တို့တွင်လည်း ပျံသန်းရန် အစီအစဉ်ရှိပါသည်။

စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန

ဖုန်း : ၉၅-၁-၅၄၉၆၄၄~၈

အီးမေးလ် : ryoji@yn.mofa.go.jp